



ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဂိပ်သနာပြန့်ဗျားရေးအယ်း



NEW APPROACH TO BUDDHA DESANA

ဗုဒ္ဓဒေသနာကို စနစ်သစ်နည်းဖြင့် လေ့လာခြင်း

ဘဏ်(၁၂)

သတိပဋိနှင့်တရား(၄)ပါး

၂၀၀၇-ခန်း၊ နိုဝင်ဘာလ ၂၃-ရက်
မန္တလေးမြို့၊ နေအီမြို့တွင် ဟောကြားသောတရားတော်

ဦးဓရေးဓဇော်

(မဟာသုဒ္ဓဘဏ်တိဘဓာ)

ပရာနနာယက၊ ထေရဝါဒဗုဒ္ဓနှင့် ပိပသနာပြန့်ဗျားရေးအယ်း
တွဲဖက်ဌာနမှူး (မြို့ခိုး)၊ နိုင်ငံတော်ပရိယတိသာသန္တတော်လို့လို မန္တလေး

မူန္တသနရာကို စနစ်သိပြုပေးရေးခြင်း

စာစဉ် - ၁၂

သတိပွဲနှင့်တရား(၄)ပါး

၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်
မန္တလေးမြို့၊ နေအိမ်တွင် ဟောကြားသောတရားတော်

ဒီးဇွဲးအောင်

(မဟာသဗ္ဗာများကဏ္ဍ)

ထေရဝါဒဗုဒ္ဓဘာသာနာနွဲ့ဝိပါသနာပြန်ပွားရေးအသင်း
တွေ့ဖက်ရှာနော်မှာ နိုင်တော်ပို့သောသနာတက္ကသိုလ်(မန္တလေး)

သတေသနမြှာနိဘရား(၄)ဖီး

အခု ဆွေးနွေးနေကြတဲ့ တရား-သတိပဋ္ဌာန်။ မဟာသတိပဋ္ဌာန် သုတ်တော်မှာပါတဲ့ အကြောင်းအရာတွေ ဆွေးနွေးမှာပါ။

ဒီတော့ ကာယာနှုပသုနာ ဆွေးနွေးတယ်။ ဝေဒနာနှုပသုနာ ဆွေးနွေးတယ်။ စိတ္တာနှုပသုနာလည်း ဆွေးနွေးတယ်။ ဓမ္မာနှုပသုနာ ဆိုတာကို ဆက်ပြီးတော့ ဆွေးနွေးလျှင် ပိုပြီးပြည့်စုံသွားပါမယ်။

ဒီအကြောင်းအရာတွေထဲမှာပါတဲ့ သတိပဏ္ဍာန်ဆိုတဲ့ စကားလုံး ကိုယ်တိုင်က သတိနှင့် အမြတမ်းရော်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်နေ ဖိုပါ။ သတိဆိုသောသတိ၊ သတိဖြစ်အောင်လုပ်တယ်ဆိုတာဟာ သတိ တစ်ခုတည်း ဖြစ်နေလို့ မရပါ။ စိတ် အလုပ်လုပ်မှုပါ။ ဒီ အလုပ်လုပ်တဲ့ စိတ်ထဲမှာ သတိပါဖိုပါ။ ဒီသတိဆိုတဲ့ အလုပ်၊ သတိဆိုတဲ့ သဘာဝစွမ်းအား၊ နာမ်ဓာတ်မှာပါတဲ့ သတိဆိုတဲ့စွမ်းအား တိုးတက်လာအောင် လုပ်ပါတယ်။ စိတ်နဲ့ အလုပ်လုပ်တယ်ဆိုတဲ့ အခါကျတော့ စိတ်ဟာ အလုပ် လုပ်တယ်ဆိုရင် အာရုံနဲ့မှတ်ပြီး အလုပ်လုပ်လို့ ရတာပါ။ ဒီစိတ်၏ အာရုံတွေကို ခွဲခြမ်းလိုက်တဲ့ အခါ ရုပ်ခန္ဓာကို အာရုံအဖြစ်နဲ့ယူပြီးတော့ ရှုမှတ်တဲ့ အလုပ်၊ သတိအလုပ်ကိုလုပ်လျှင် ကာယာနှုပသုနာ။ ခံစားမှု သဘာဝ တရားတွေ၊ ခံစားနေရတဲ့ အကြောင်းအရာတွေကို ပွားများအားထုတ်တဲ့ အခါ သတိက ခံစားရတဲ့ ခံစားမှုတွေအပေါ်မှာ ‘သတိ’နဲ့ ရှုမှတ်ခြင်း - ဝေဒနာနှုပသုနာ။ ထိုအတူပဲ သိမှုသဘောတွေကို အာရုံအဖြစ်နဲ့ ယူပြီးတော့ ရှုမှတ်တယ်၊ ပွားများတယ်ဆိုလျှင် အဲဒီမှာ သတိကပ်ပြီး ရှုမှတ်ပွား

များတာကို စိတ္တာနှပသသနာသတိပြောန်။ နောက်တစ်မျိုး အခါ ဓမ္မာနှပသသနာသတိပြောန်။ စကားလုံးလေးတွေ သေသေချာချာနားလည်အောင် စဉ်းစားပါ။

ရှုပ်ဆိုတဲ့သဘောသည် ဒီခန္ဓာကိုယ်ကြီး ရှိနေတဲ့ဟာကို ရှုပ်လို့ ခေါ်တာလို့ ရှိုးရှိုးသိပါတယ်။ ထိုအတူပဲ ခံစားမှုဆိုတဲ့သဘော၊ ဝေဒနာ ဆိုတာဟာ လွယ်လွယ်နဲ့သိတယ်။ ပြီးတော့ စိတ်အကြောင်းလည်းပဲ လွယ် လွယ်နဲ့ သိပါတယ်။ သို့သော် ‘ဓမ္မ’ဆိုတဲ့ဟာကျကျတော့ ရှပ်၊ ဝေဒနာ၊ စိတ်တိုနှင့် သူ စကားလုံးခြင်း မတူ့ ကွဲပြားတယ်။ အဲဒီ ဓမ္မ-ဓမ္မလို့ပြောတဲ့ သဘာဝတရား၊ ဒီသဘာဝတရားလို့ ပြောတဲ့အခါကျကျတော့ ဘယ်လို့ပြော တာတူန်း။

ပါ၌လို့ သုံးတဲ့အသုံးမှာ ဓမ္မနဲ့ဓာတူ တဲ့သုံးပါတယ်။ ‘ဓမ္မဓာတူ’၊ ‘ဓာတူ’ဆိုတဲ့ ဓာတ်နဲ့တဲ့တယ်။ အဲဒီ ‘ဓမ္မ’ဆိုတဲ့ စကားလုံးကို ‘ဝိပြုဟ်’ပြု တော့ ‘အတ္ထနာ သဘာဝ ဓာရေတီတိ ဓမ္မာ’။ မိမိသဘောကို ဖိမိ ဆောင်လို့။ ဘာတဲ့တူန်း၊ ဓမ္မလို့ခေါ်တယ်။ အဲဒီအတိုင်းပဲ ‘အတ္ထနာ သဘာဝ ဓာရေတီတိ ဓာတူ’ ဓာတူကိုလည်းပဲ ဒီလို ‘ဝိပြုဟ်’ပြုတယ်။ ဓမ္မကိုလည်းပဲ ဒီလို ‘ဝိပြုဟ်’ပြုတယ်။ ပြီးတော့ ဓမ္မရဲ့သဘာဝနဲ့ ဓာတူရဲ့ သဘာဝ (၂)ရဲ တူညီတဲ့သဘောရှိတယ်။ ဒီတော့ ဒီလို တူညီတဲ့သဘော ရှိတဲ့ဓမ္မနဲ့ ဓာတူကို အာရုံပြု၊ အာရုံပြုပြီးတော့ ရှုမှတ်ပွားများတဲ့အလုပ်ကို လုပ်လျှင် ဓမ္မနှပသသနာသတိပြောန်ဖြစ်တယ်။

အဲဒီကျကျတော့ နည်းနည်းလေး ဉာဏ်ကိုသုံး ဉာဏ်ကိုသုံးဆိုတာ စဉ်းစားဖို့ပါ။ စဉ်းစားတဲ့အခါကျကျတော့ ဒီဓမ္မဆိုတဲ့အကြောင်းကို စဉ်းစား

କବିତା ପ୍ରକାଶନ କମିଶନ

လျင် အခုသုံးတဲ့ ဓမ္မတူဆိုတဲ့ အကြောင်းကို သုံးကြည့်။ ဓမ္မတူဆိုတဲ့ စကား
လုံးကို သေသေချာချာ ခွဲလိုက်လိုရှိလျဉ် ရုပ်ကို ‘ရုပ်ဓမ္မတူ’၊ စိတ်ကို ‘နာမ^၁
ဓမ္မတူ’၊ ‘ဓမ္မတူ’ ဆိုတဲ့ စကားလုံးကို မြန်မာလိုကျတော့ ‘ဓမ္မတ်’၊ ဒီ စကား
လုံးပြောင်းသွားတာလေးကို သေသေချာချာ ဉာဏ်ကရောက်အောင် စဉ်း
စားကြည့်။ အခု ဓမ္မတ်အကြောင်း။ ဒီဓမ္မတ်ဆိုသောဓမ္မတ်ဟာ ရုပ်မှာ
လည်းပဲ ဓမ္မတ်နဲ့ ရုပ်ဓမ္မတ်နဲ့။ စိတ်မှာလည်းပဲ စိတ်ဓမ္မတ်နဲ့ နာမ်ဓမ္မတ်။
ဒီတော့ ဓမ္မတ်လို့ သုံးလိုက်တဲ့ မြန်မာစကားအကြောင်းကို နားလည်အောင်
စဉ်းစား။ ဓမ္မတူကို ‘ဓမ္မတ်’လို့ ပြောင်းသုံးတာပါ။ မြန်မာတို့ရဲ့ စကားလုံးတဲ့
မှာကိုက ဓမ္မတ်လို့သုံးတဲ့ အကြောင်းအရာတွေဟာ ပြန်ပြန်ပြုပြု။ ရှိနေ
တယ်။ ဓမ္မတ်-ဓမ္မတ်လို့ မြန်မာတို့သုံးနေတာဘာ။ ဒီမှာ ရုပ်တရားများနဲ့ ပတ်
သက်၍ သုံးတဲ့ဓမ္မတ် နာမ်တရားနဲ့ ပတ်သက်လိုလည်း သုံးတာက ‘ဓမ္မတ်’။

ရုပ်တရားနဲ့ ပတ်သက်လို သုံးတဲ့ ဓမ္မတဲ့ ပြန်စဉ်းစားလျှင် ဒါ
ရုပ်တရားနဲ့ပတ်သက်လို သုံးတဲ့ ဓမ္မတဲ့ အခုခြုံနေတဲ့ အခဲသဘော၊
အရည်သဘော၊ အငွေသဘော။ အဲဒီမှာ ဓမ္မတဲ့ အဲလို သုံးတယ်။ ဓမ္မတဲ့
လိုလည်း သုံးတယ်။ ဓမ္မတဲ့ လိုလည်း သုံးတယ်။ ပြီးတော့ ဘာတဲ့ တူနဲ့၊
ဓမ္မတဲ့ အားလိုလည်း သုံးတယ်။ အဲဒီတော့ ဓမ္မတဲ့ ဆိတဲ့ သဘောကို စဉ်းစား
ကြည့်လျှင် ဓမ္မတဲ့ လို သုံးတဲ့ စကားလုံးထဲမှာလည်းပဲ အခဲထဲက အား
ထွက်လာတယ်။ အဲဒီတော့ အမိကက ဓမ္မတဲ့ သုံးရင် အားရှိမှပါ။ ဒါကို
သေသေချာချာ နားလည်အောင်စဉ်းစား။ အခု ရိုးရိုး သုံးနေတဲ့ ဓမ္မတဲ့
တွေဟာ သူတို့ကို ဓမ္မတဲ့ လို ခေါ်လိုက်တာ သူတို့အထဲက လျှပ်စစ်ဓမ္မတဲ့
အား ထွက်လို။ အဲဒီလိုပဲ လျှပ်စစ်ဓမ္မတဲ့ အား ထွက်လာအောင် လူပ်နေတဲ့

ဓာတ်ရည်တွေ၊ ဘက်ထရီအိုးထဲမှာရှိနေတဲ့ အက်စစ်ဓာတ်ရည်တွေ၊ ပြီးတော့မှုတစ်ခါ ဓာတ်ငွေတွေဟာလည်း သူအားနဲ့သူပဲ။ ဓာတ်အားလို့ ခေါ်တဲ့ဟာက အပူလည်းပဲ ဓာတ်အား၊ အလင်လည်းပဲ ဓာတ်အား၊ လျှပ်စစ်လည်း ဓာတ်အား။ အဲဒီဓာတ်အားတွေ သုံးလိုက်တော့ အဲဒီအားတွေ ဟာ အားလိုပြောလျှင် အစွမ်းရှိတယ်။ အားဆိုတာမှာ အစွမ်းရှိတယ်။ အလင်းစွမ်းအား၊ အလင်းစွမ်းအားဟာ မြင်ကိစ္စကို ဆောင်ရွက်ပေးနိုင်တဲ့ စွမ်းအားတစ်မျိုး။ ထိုအတူပဲ အပူစွမ်းအားက အပူကိစ္စကို ဆောင်ရွက်ပေးတယ်။ ထိုအတူပဲ အခု ပေါ်ပေါ်များများသုံးနေတဲ့ လျှပ်စစ်စွမ်းအား၊ လျှပ်စစ်စွမ်းအား ရှိနေတယ်ဆိုတဲ့အကြောင်းကိုတော့ အခုလို သုံးစွဲနေကြတဲ့ လူတိုင်း သိပါတယ်။

အပြင်မှုရှိသော ရုပ်တရားတို့၊ အလင်းတို့၊ အပူတို့၊ လျှပ်စစ်တို့၊ အဲဒီသဘောတွေထဲမှာ ဒီ ရှုပကွန်းခေါ်တဲ့ ခန္ဓာကိုယ်ကြီးထဲမှာလည်း အခုပြောတဲ့ အပူစွမ်းအားတွေရှိတယ်။ အပူစွမ်းအားရှိပြောကြောင်းကို ပြ ဒါးတိုင်နဲ့ တိုင်းကြည့်ရင် ခန္ဓာကိုယ် ဘယ်လောက်ပူတယ်ဆိုတာ သိပါတယ်။ အဲဒီ အပူစွမ်းအားရှိသလို လျှပ်စစ်စွမ်းအားလည်း ရှိတယ်။ အပြင် မှာရှိတဲ့လျှပ်စစ်ဟာ အရာအလွန် တွင်ကျယ်ပါတယ်။

ထိုအတူပဲ ခန္ဓာကိုယ်အတွင်းကရှိတဲ့ လျှပ်စစ်အားဟာလည်းပဲ အလွန် အရာကျယ်ပါတယ်။ သိမ့် နှလုံးသွေးဖို့အချက်က အားဆိုတဲ့ သဘာဝ အလုပ်လုပ်နေတဲ့ အားဟာ ရုပ်အား၊ အခုပြောနေတဲ့ ရုပ်စွမ်းအားတွေက အပူက အပူအလိုက် လျှပ်စစ်က လျှပ်စစ်အလိုက်၊ သူဟာနဲ့ သူ အလုပ်လုပ်ပါတယ်။ အဲဒီလိုပဲ သူနဲ့တွဲဖက်နေတဲ့ နာမ်အား၊ နာမ်ဆိုတဲ့

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောင်ကြေ)

စိတ်မှုံးလည်း ‘အား’ရှိပါတယ်။ အဲဒီမှုံးလည်း ‘အား’ဆိုတာကို သဘောပေါက်အောင် စဉ်းစားပါ။

ရွှေပ်အားမှာ အပူအားက အပူအားပဲ။ လျှပ်စစ်အားက လျှပ်စစ်အားပဲ။ တစ်မျိုးနဲ့တစ်မျိုး သဘာဝချင်း မတူဘူး။ ဆက်သွယ်မှုတော့ ရှိတယ်။ သို့သော် တစ်ခုနှင့်တစ်ခု မတူပါ။ အဲဒီလိုပဲ ‘အား’ဆိုတဲ့ စကားလုံးထဲမှာ နာမ်ဓာတ်အကုန် ပေါင်းခေါ်လိုက်တော့ ‘စိတ်’၊ စိတ်မှုံးလည်း ‘အား’ရှိတယ်။ စိတ်ထဲမှာပါတဲ့ အားထဲမှာ ခံစားမှုအား ရှိတယ်။ နာမ်ဓာတ်ထဲမှာ ခံစားမှုအားတွေ ထင်ရှားရှိလို့ ပထမဦးဆုံး သူကို ရှုမှုတ်ပွားများတဲ့အထဲမှာ ရှုမှုတ်ပွားများဖို့ ‘အား’။ ဒီ‘အား’ဆိုတဲ့ သဘောကို နားလည်အောင် စဉ်းစားပါ။ ခံစားမှုဟာ အား။

နောက်တစ်ဆင့် တက်လိုက်တော့ ‘စိတ္တာနှုပသာနာ’။ သိမှုက လည်း အား။ အားဆိုတဲ့ စကားလုံးတွေကို အဓိပ္ပာယ်ပေါက်အောင် စဉ်းစားရမယ်။ အဲဒီတော့ ရွှေပ်မှုံးလည်း အားတွေနဲ့ နာမ်မှုံးလည်း အားတွေနဲ့။ အားမှာ တစ်ခုနဲ့တစ်ခု မတူဘဲတာကို ကွဲအောင် အခုပြောပြပါတယ်။

ခံစားမှုသည် နာမ်အား၊ သိမှုသည် နာမ်အား၊ ဒီ (၂)ပါးစလုံးတစ်မျိုးစီကို ရှုမှုတ်ပါ။ ပွားများပါ။ အဲဒီဟာတွေကို ဝေဒနာနှုပသာနာ၊ စိတ္တာနှုပသာနာရယ်လို့ ပြောပါတယ်။ ဓမ္မာနှုပသာနာကို ရှုမှုတ်ပါလို့ ပြောတဲ့အခါ အာရုံအဖြစ်နဲ့ ရှုမှုတ်ရပါတယ်။

ဓမ္မာနှုပသာနာ ဓမ္မာနဲ့ဆက်သွယ်နေတယ်။ ဒီတော့ ဓမ္မာတုလိုဆိုတဲ့ ဓမ္မာတ်၊ ဓမ္မာဆိုတဲ့ဓမ္မာတ်ဟာ အခု ရှုပ်ဘက်က အပူဓမ္မာတ်၊ လျှပ်စစ်ဓမ္မာတ်၊ နာမ်ဘက်က သိတဲ့ဓမ္မာတ်၊ ခံစားတဲ့ဓမ္မာတ်။ ဓမ္မာဆို

ကမ္မာသကတာ သမ္မာဒိဋ္ဌ

တဲ့သဘောကို တဲ့သံးလိုက်ခြင်းအားဖြင့် အားပါလာပါတယ်။ ဒါ အဓိပ္ပာယ် လေး၊ ဓာတ်လို့ သံးလိုက်ခြင်းအားဖြင့် အားဆိုသောစကားလုံး ပါလာ ပါတယ်။ သိအား၊ မှတ်အား၊ ခံစားအား၊ အားထုတ်အား၊ ဒါ နာမ်ဓာတ် ထဲက ရှိတာတွေပါ။

ဒီမှာ အခု မဗ္ဗာတူဆိုတဲ့ သဘာဝဓာတ်၊ သဘာဝမှာ (Law) ရှိတယ်။ Law ဆိုတာကို ပါဉိုလိုခေါ်တော့ နိယာမ၊ နိယာမဆိုတာ သူ့ရဲ့ ပုံစံလမ်းစဉ်။ အဲဒီနိယာမဆိုတဲ့ Law က သဘာဝအဟုတ်ရှိတဲ့ ပစ္စည်းတွေ မှာသာ ရှိတာပါ။ ဒီမှာ နည်းနည်းလေးကဲ့အောင် ပြောရလျှင် ပါဉိုစကား မှာ သဘာဝ အဟုတ်ရှိနေတဲ့ ပစ္စည်းများ၊ စိတ်ဟာ အဟုတ်တကယ်ရှိ တာ၊ ရုပ်ဟာလည်းပဲ ရုပ်အဟုတ်ရှိတာ။ အဲဒီတော့ သူတို့နဲ့တွဲပြီး ထင်ရှား အောင် သံးတဲ့စကားလုံးလေးတွေက ရုပ်မှာရှိသော နိယာမ၊ ရှုပ်နိယာမ။ နာမ်မှာရှိသော နိယာမ၊ စိတ္တနိယာမ။ သဘာဝတရားမှာ သဘာဝဥပ ဒေသ ရှိလိုပါ။ အဟုတ်တကယ်ရှိမှ နိယာမ ရှိတာပါ။

သို့သော် လူတို့နေတဲ့နေရာမှာ လူတို့သံးစွဲနေကြတဲ့ အသံးအ နှုန်းတွေနဲ့ အသိတွေထဲမှာ အဟုတ်ရှိတာတွေလည်းပါတယ်။ အဟုတ် မရှိတာကိုလည်းပဲ ထည့်သွင်းပြီးတော့ အသံးပြုရပါတယ်။ အဟုတ် မရှိသော်လည်းပဲ အဟုတ်ရှိသာကဲ့သို့ သံးရတဲ့စကားလုံးတွေ အများကြီး ရှိတယ်။ အဲဒီစကားလုံးတွေက အဟုတ်မရှိတော့ အဟုတ်ရှိသလို သူမှာ နိယာမ မရှိပါ။ သို့သော် သူက အချင်းချင်းပြောဆိုတဲ့နေရာမှာ ဆက် သွယ်တဲ့နေရာမှာ နားလည်အောင် သတ်မှတ်ချက်တွေ ရှိပါတယ်။ အဲဒီ သတ်မှတ်ချက်တွေဟာ သဘာဝအစစ် မရှိသော်လည်းဘဲ တစ်ယောက်

ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွှေအောင်)

နှင့် တစ်ယောက် ပြောဆိုသောအခါ နားလည်အောင်ပြောရတဲ့ သတ်မှတ် ချက်တွေ ရှိပါတယ်။ ဒါကို ‘ပညီတို့’၊ ‘ပညီတို့’ဆိုတာ သိအောင်သုံးရတဲ့ စကားလုံး၊ သမ္မတိသစ္စဘိုတာဟာ ပည်များမှာရှိတဲ့ အမှန်တရား၊ သူတို့လည်း အမှန်တရားထဲ ထည့်ရတယ်။ အမှန်တရားထဲ ထည့်တဲ့အခါ ကျတော့မှ အများက လက်သင့်ခံပြီး နားလည်တာ။

ဒီတော့ ဆိုပါတော့၊ ဒီကနဲ့ ဘာနဲ့တူနဲ့နေ့၊ ဗုဒ္ဓဟူးနေ့။ ဗုဒ္ဓဟူးနေ့ဆိုရင် တရားဆွေးနွေးပွဲရှိတယ်ဆိုရင် လာလိုဖြစ်တယ်။ သို့သော် အဲဒီ ဗုဒ္ဓဟူးနေ့ဟာ ဒီခုနှစ်ရက် သတ်မှတ်ထားတဲ့ ဒီလူတို့ရဲ့ သတ်မှတ်ချက် ထဲမှာ ဒီဗုဒ္ဓဟူးနေ့ မပါရင်လည်း မဖြစ်၊ တန်းနေ့၊ တန်လှုံး မပါရင်လည်း ဘဲ မဖြစ်ပါ။ အလုပ်လုပ်လို့ မရပါ။ သို့ပေမယ့် သူက တကယ်ရှိတဲ့အရာ တော့ မဟုတ်ပါ။ ဒါကို နားလည်အောင် စဉ်းစားပါ။ အဟုတ်တကယ် မရှိသော်လည်းဘဲ လူတို့ရဲ့ နေ့စဉ်ဆက်သွယ်ရေးမှာ အလုပ်လုပ်လို့ ဖြစ် အောင် သတ်မှတ်ထားတာတွေဟူးသမျှ အများကြီးပါ။ အခု နေ့ရက်ကို ဗုဒ္ဓဟူးနေ့ဆိုတာလည်းပဲ သေသေချာချာပြောတော့ အမှတ်အဖြစ်နဲ့ လုပ် ထားရတာ။ သူဟာ ပည်။ ပည်ဆိုတာ မပါဘဲနဲ့လည်းပဲ အလုပ် လုပ်လို့ မရပါ။ သို့သော် ပည်တာ သဘာဝအရှိတရား မဟုတ်ခြင်း ကြောင့် သူမှာ Natural Law ခေါ်တဲ့ ဥပဒေသ မရှိပါ။ ဒါကို နားလည် အောင် စဉ်းစားပါ။

အခု ‘ဓမ္မဓရတု’၊ ‘ဓမ္မဓရတု’လို့ဆိုတဲ့ စကားလုံးက အဟုတ်ရှိတဲ့ သဘာဝ၊ ရှုပ်သဘာဝ၊ နာမ်သဘာဝ၊ အဲဒီမှာ ရှုပ်စွမ်းအား၊ နာမ်စွမ်းအား၊ သူတို့ဟာ သဘာဝအားဖြင့် အဟုတ်ရှိသော ဓရတ်များ။ သူတို့မှ အဟုတ်ရှိ

ခြင်းကြောင့် နိယာမရှိပါတယ်။ သူနိယာမနဲ့သူ သဘာဝတရားတွေ အလုပ်လုပ်နေတာပါ။ ဒီအချက်ကလေးကို သေသေချာချာ တွဲမိအောင်လုပ်ပါ။

သဘာဝတရား အဟုတ်ရှိတဲ့နေရာမှာ နိယာမရှိတယ်။ ဒီနိယာမဆိုတာက သူရဲ့သဘောပါ။ ဓာတ်မှာ သူရဲ့နိယာမနဲ့သူ အလုပ်လုပ်တာပါ။ ဒီ အလုပ်လုပ်တဲ့ နိယာမတွေက သူသဘောနဲ့သူ စိတ်ကလည်းပဲ စိတ်ရွှေနိယာမနဲ့ အလုပ်လုပ်တာ။ ကိုယ်ကလည်းပဲ ကိုယ်ရွှေနိယာမနဲ့ အလုပ်လုပ်တာပါ။ ဒီ သဘောလေးတွေကို နှလုံးသွင်းဖို့ အခု ပည်တဲ့ ပရမထွေတရားကို ခွဲလိုက်ပါတယ်။

ပရမထွေတရားများကို အခု နှလုံးသွင်းပါ။ ပည်ဆိုတာတွေက နှလုံးသွင်းလို့ မကုန်နိုင်ပါ။ ပြီးတော့ သူမှာ တိကျသော ဥပဒေသ မရှိပါ။ ပရမထွေတရားများမှာ တိကျတဲ့ ဥပဒေသ ရှိတယ်။ ဒီ ရှိနေတဲ့ ဥပဒေသကို သဘောပေါက်ဖို့ နားလည်ဖို့ပါ။ ဒါကို စိတ်က သဘောပေါက် နားလည်ရ မှာပါ။ စိတ်က ဥပဒေသကို သဘာဝတရား၏ ဥပဒေသကို သဘောပေါက်အောင်၊ နားလည်အောင် အလုပ်လုပ်ရတယ်။ အလုပ်လုပ်ရပါတယ်။

ဒီတရားတွေကို နှလုံးသွင်းပြီးတော့ တရားအားထုတ်တဲ့နေရာမှာ တရားအာရုံအဖြစ်နဲ့ယူ၍ ရှုမှတ်ပွားများတဲ့နေရာမှာ ပည်တဲ့လည်းပဲ အာရုံအဖြစ်နဲ့ယူပြီး ပွားများတာ ရှိပါတယ်။ သို့သော် ဒီ ပည်ဟာ သဘာဝတရား မဟုတ်ခြင်းကြောင့် သူမှာ ဥပဒေသမရှိပါ။ အဲဒီမှာ သေချာစဉ်းစား။ အခု စဉ်းစားတာက (၂)ပါးရှိတယ်လေ။ ကမ္မာနှင့်တရားများမှာ အားထုတ်လျှင် သမထဘာဝနား၊ ဝိပဿနာဘာဝနား။ သမထဘာဝ

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောင်)

နာများကို ပွားများအားထုတ်တဲ့အခါမှာ ပညတ်အာရုံကိုလည်းပဲ အာရုံပြု၍ အားထုတ်ပါတယ်။ ဥပမာပြာမယ်ဆိုလို့ရှိရင် အာကာသပညတ်ကို အာရုံပြုတဲ့အခါကျတော့ အာကာသပညတ်သည် ဖြစ်ထင့်ရှားမဟုတ် သော်လည်းဘဲ ကမ္မဋ္ဌာန်းအာရုံအဖြစ်နဲ့ ယဉ်ပြီးတော့ အားထုတ်လို့ အထက် ပိုင်းထိအောင် သူက တက်လျမ်းနိုင်ပါတယ်။

သို့သော် အခုပြာတဲ့ ဒီဝိပဿနာဝာဝနာကို ပွားများသော ကမ္မဏ္ဍာန်းကျတော့ အဲဒီလို ပညတ်အာရုံကိုယူရှု ပွားများသော တရားမျိုး မဟုတ်ပါ။ အဟုတ်တကယ်ရှိနေတဲ့ သဘာဝတရားတွေကိုပဲ အာရုံယူ တာပါ။ အခုဟာ ပညတ်နဲ့ပရမတ်ကို ခွဲတဲ့နေရာမှာ ကမ္မဏ္ဍာန်းအာရုံအ ဖြစ်နဲ့ တရားထိုင်ကြတဲ့အခါကျတော့ သမထဘာဝနာသည် ပရမတ်ကို လည်း အာရုံယူပြီးတော့ တက်လို့ရတယ်။ ပညတ်ကိုယူပြီးတော့ တက်လို့ လည်း ရတယ်။ သို့သော် ဝိပဿနာကျတော့ သမထနှင့် မတူသည့်အပိုင်း က ပညတ်မပါ။ သဘာဝ အဟုတ်ရှိသောတရားများကို အာရုံယူမှ ဒီ တရားတွေက ပွားများလို့ရပါတယ်။

ဒီမှာ သေသေချာချာ နှလုံးသွေးရမယ့်အချက်က ဟောဒီ ပရမတ္တ တရားတွေနဲ့ယူဉ်၍ ဆင်ခြင်နိုင်၊ ပွားများနိုင်အောင် ဝိပဿနာပညာရယ် လို့ ထွန်းပေါ်လာရတာဟာ ‘သမ္မာသမ္မာ’များ ပွဲမှုပါ။ ကိုယ်တိုင်က ဒီ ပရမတ္တတရားတွေဟာ အဟုတ်တကယ် နှလုံးသွေးရဲ ဆင်ခြင်ရဲ ပွားများ ရမယ့် တရား။ သူတို့ဟာ အဟုတ်တကယ် ရှိနေတဲ့ တရားတွေ၊ ဓာတ်သ ဘာဝတွေ။ အဲဒီ အဟုတ်တကယ် ရှိနေတဲ့ ဓာတ်သဘာဝတွေကို ရှုမှတ် ပွားများတဲ့အလုပ်ကို ‘ဝိပဿနာဘာဝနာ’။

ကမ္မာသကတာ သမ္မာဒိဋ္ဌ

အဲဒီတော့ ဒီ‘ပိပသုနာဘာဝနာ’ကို ရှုမှတ်ပွားများဖို့ကို ပထမ ဦးဆုံးက ကာယာနှုပသုနာ သင်ပေးပါတယ်။ ကာယာနှုပသုနာကို ကျေ ကျေလည်လည် ရှုမှတ်ပွားများတတ်ပြီဆိုမှ နောက်တစ်ဆင့် ဝေဒနာ နှုပသုနာကို ရှုမှတ်ပွားများတယ်။ ဝေဒနာကို ပွားများတဲ့အလုပ် ကျေ လည်ရှုမှ စိတ္တာနှုပသုနာကို ရှုမှတ်ပွားများတယ်။ ကာယရယ်၊ ဝေဒနာ ရယ်၊ စိတ္တရယ် (၃)ပါးစလုံးကို အခြေကျကျ ပွားများတတ်ပြီဆိုမှ ဓမ္မသုနာကို တက်ရပါတယ်။

ဓမ္မနှုပသုနာကျတော့ ဓမ္မဓာတုတို့ကို နှုလုံးသွင်းရတော့တာ ပါ။ ဒီဓမ္မဓာတုဆိုတာဟာ ရုပ်ကလည်း ဓမ္မဓာတုပဲ၊ နာမ်ကလည်း ဓမ္မ ဓာတုပဲ၊ ရုပ်နာမ်(၂)ပါးစလုံးဟာ ဓမ္မဓာတု။ ဒါကို ဉာဏ်ထဲက ရောက် အောင် စဉ်းစားပါ။ ရုပ်ကို ရှုမှတ်ပွားများနေတာလည်းပဲ ‘ဓမ္မဓာတု’ ပဲ။ နာမ်ကို ရှုမှတ်ပွားများနေတာလည်းပဲ ‘ဓမ္မဓာတု’။ အဲဒီ ‘ဓမ္မဓာတု’တွေ ဟာ အဟုတ်တကယ်ရှိတဲ့ သဘာဝတရားတွေ။ အဟုတ်တကယ်ရှိတဲ့ သဘာဝတရားများမှာ နိယာမရှိတယ်။ အဲဒီ အချက်ကလေးတွေကို နား လည်အောင်စဉ်းစား။ အရေးကြီးနေတာက နိယာမရှိတယ်။ ဒီ သဘာဝ၏ နိယာမ သူ့ပေါ်အောင် စဉ်းစားရမယ်။

ရုပ်တရားများ၊ နာမ်တရားများ (၂)ခုစလုံး ‘ဓမ္မဓာတု’တွေ၊ ဓာတ် တွေ။ ဓာတ်တွေတင်မကဘူး။ သူတို့က ဓာတ်အားတွေ။ ဓာတ်အားတွေ မှာ အစွမ်းရှိတယ်။ အဲဒီအစွမ်းဟာ အလုပ်လုပ်တဲ့အချိန်မှာ ရှိပါတယ်။ အဲဒီအချက်ကလေး ကိုယ့်ဟာကိုယ်စဉ်းစား။ အစွမ်းဆိုတာတွေက ‘အ လုပ်လုပ်မှ’ ထွက်လာတာပါ။ ရုပ်လည်း ရှုပ်အလုပ်ကို လုပ်တယ်။ ဒါ

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်က)

ကြောင့် စွမ်းအားတွေထွက်တယ်။ စိတ်လည်း စိတ်အလုပ်ကို လုပ်တယ်။ လုပ်လို စွမ်းအားတွေထွက်တယ်။ အဲဒီစွမ်းအားတွေဟာလည်းပဲ အဟုတ် တကယ်ရှိသော ရုပ်တရား၊ အဟုတ်တကယ်ရှိသော နာမ်တရားတို့က ထွက်ပေါ်လာသော စွမ်းအား၊ အဲဒီစွမ်းအားမှာလည်း နိယာမရှိတယ်။ အဲဒီအချက်ကို နားလည်အောင်လုပ်ပါ။ စွမ်းအားမှာလည်းပဲ နိယာမ ရှိတယ်။

အခု နာမ်တရားနဲ့ အလုပ်လုပ်လိုက်တဲ့အခါ အဲဒီအလုပ်လုပ်တာ တွေကို 'ကမ္မ' ရုပ်နာမ်(၂)ပါးတို့ ဖူးတွဲ၍ အလုပ်တွေလုပ်တာသည် 'ကမ္မ'။ ကမ္မတွေလုပ်တော့ ကံစွမ်းအားတွေ ထွက်လာပါတယ်။ ကံစွမ်းအားလို့ ပြောလျှင် အဟုတ်ရှိတဲ့ 'အား'လို့ဆိုတာကို သိရပါမယ်။ အဟုတ်ရှိတဲ့ 'အား' ဖြစ်ခြင်းကြောင့် သူ့မှာ 'နိယာမ'ဆိုတဲ့ 'ဥပဒေသ'ရှိပါတယ်။ အဲဒီအချက် တွေဟာ ဉာဏ်နဲ့စဉ်းစားရမယ့် အချက်တွေပါ။

ရုပ်စွမ်းအား နာမ်စွမ်းအားအပြင် အလုပ်စွမ်းအား အလုပ်စွမ်း အား 'ကံစွမ်းအား'။ စွမ်းအားဆိုတာ ရှိခြင်းကြောင့် ကံစွမ်းအားမှာ နိယာမရှိတယ်။ ဒီဟာတွေဟာ ပညာရပ်အဖြစ်နဲ့ တစ်ဆင့်ပြီးတစ်ဆင့် တက်၍ ကိုယ့်ဉာဏ်ကိုသုံးပြီးတော့ ကံအကြောင်းကို နှလုံးသွေးသောအခါ အဟုတ်တကယ်ရှိတာမှန်း သိမှပါ။ အဟုတ်တကယ်ရှိမှ နိယာမရှိတာပါ။

ကမ္မနိယာမဟာ ရွှေပန်ယာမ၊ စိတ္တနိယာမတို့လိုပဲ သူလည်းပဲ နိယာမနဲ့ ဥပဒေသနဲ့ အဟုတ်တကယ် ရှိနေပါတယ်။ ဒီလို တစ်ဆင့်ပြီး တစ်ဆင့် မိမိရဲ့ဉာဏ်ကိုသုံးနိုင်ဖို့ ဒီပညာရပ်တွေကို အခြေခံအားဖြင့် သင်ယူပါတယ်။ ဒီတော့ ကမ္မဆိုတဲ့ သဘာဝတာ 'စွမ်းအား'။ ဘာစွမ်းအား

တုန်း။ အလုပ်လုပ်လို ထွက်ပေါ်လာတဲ့ 'စွမ်းအား'။ စွမ်းအားသည် အဟုတ်တကယ် ရှိခြင်းကြောင့် သူမှာ နိယာမရှိတယ်။ ဒီနိယာမမှာ သူအားနဲ့ သူ အလုပ်တွေ လုပ်ကြတာ။ သူအားနဲ့ သူအလုပ်တွေ လုပ်နေတဲ့အခါမှာ အားတွေ အလုပ်လုပ်ပုံကို စဉ်းစားပါ။

ကြားတဲ့ စကားလုံးတွေဟာ အသံစွမ်းအား။ အသံစွမ်းအားဆိုတဲ့ အသံဓာတ်လှိုင်းတွေ ဒီအသံဓာတ်ရဲ့ လှိုင်းတွေကို နားကဖမ်းယူ၍ ကြားတာ။ ဒီမှာ သေသေချာချာ စဉ်းစားပါ။ အသံဆိုတဲ့သဘောထဲမှာ အခု မော်တော်ကားသံတွေ ကြားတယ်။ ဒီလိုအသံကို noise ခေါ်တယ်။ noise ဆိုတာ ဆူညံံသံ။ ဆူညံံသံ ရှိပါတယ်။ ထိုအတူပဲ ဂိုဏ်သံ ရှိပါတယ်။ အဲ ဒီ(၂)ခုဟာ အသံချင်းတူသော်လည်းပဲ ခံစားရပုံချင်း မတူပါ။

ဒီအသံလှိုင်းတွေ သောတပသာဒကို လာပြီးရှိက်ခတ်လို ကြားသံတဲ့သဘောလေးတွေဖြစ်တာ။ ဒီဆူညံံသံကြောင့်ရတဲ့ ကြားသိလည်း ဖြစ်ပါတယ်။ ဂိုဏ်သံကြားလိုဖြစ်တဲ့ ကြားသိလည်း ဖြစ်ပါတယ်။ ဒီ ဂိုဏ်သံ ဆူညံံသံတွေနှင့်မတူသော စကားလုံးတွေကျတော့လည်းပဲ စကားလုံးအလိုက် သိပါတယ်။ သိပုံတွေ မတူပါ။ ဒီမှာ သေသေချာချာ ကွဲအောင်ကြည့်။ ဆူညံံသံဆိုတဲ့ဟာနဲ့ ဂိုဏ်သံ။ အသံလှိုင်းချင်း မတူပါ။ ဘယ်လို မတူတာတူန်းဆိုတော့ ခံစားမှုနဲ့ပြောရင် ဆူညံံသံနှင့် ဂိုဏ်သံ (၂)ခုမှာ ဂိုဏ်သံမှာ 'သံစဉ်'လေးနဲ့ ညီညွတ်တဲ့ ဓာတ်လှိုင်းလေး ပါပါတယ်။ လှိုင်းလေးတွေဟာ ညီညွတ်တယ်။ noise ဆိုတဲ့ ဆူညံံသံကျတော့ အဲဒီလို မပါဘူး။ အဲဒီ(၂)ခု ကွဲပြားသွားရင် ဂိုဏ်သံက သာယာပါတယ်။ noise က မသာယာဘူး။ ဒီသဘောလေးကိုတွေးလျှင် ဂိုဏ်သံက ထွက်ပေါ်

ဆရာတိုး ဦးငွေးအောင် (မဟာသဒ္ဓမ္မဂေါ်တိကဇ်)

လာသော ခံစားမှာ ဆူညံသံက ထွက်ပေါ်လာသော ခံစားမှာ (၂)ခု မတူပါ။ မတူတာ အသံလှိုင်းချင်း မတူလို့ အသံလှိုင်းမှာ အရည်အသွေးပါတယ်။ ဂိတ္တာပါတဲ့ အရည်အသွေးနှင့် ဆူညံသံမှာပါသော အရည်အသွေး (၂)ခု မတူပါ။ အဲဒါကို နားက ပြောပါတယ်။ သာယာဖွယ်၊ မသာယာဖွယ်၊ ကောင်း၊ မကောင်းကို ပြောတယ်။ ဒါဟာ စွမ်းအားတို့၏ အဓိပ္ပာယ်ကို နားလည်ဖို့ စွမ်းအားတို့၏အဓိပ္ပာယ်မှာ တစ်ခုနှင့်တစ်ခု မတူပါ။ ဆူညံသံမှာပါသော သဘောနှင့် ဂိတ္တသံမှာပါသောသဘော (၂)ခု မတူပါ။

(၂)ခု မတူပုံလေးကိုပဲ စဉ်းစား။ ထိုအတူပဲ ကမ္မမှာ စွမ်းအားရှိတယ်။ ကမ္မကထွက်ပေါ်လာတဲ့ စွမ်းအားတွေ့မှာ ခုနကပြောတဲ့ ဆူညံသံလို့ ထွက်ပေါ်လာတဲ့ စွမ်းအားမျိုးလည်းရှိတယ်။ ညီညွတ်ပြိုမြောင်းတဲ့ စွမ်းအားလည်း ရှိတယ်။ အဲဒီသဘောလေးကို တွဲကြည့်ပါ။ ဘာနဲ့တူန်း၊ အသံမှာဖြစ်ပေါ်တဲ့ ဆူညံတဲ့သဘော၊ ဂိတ္တသံဘော (၂)ခုလိုပဲ ကမ္မလိုခေါ်တဲ့ အလုပ်ကြောင့် ထွက်ပေါ်လာတဲ့ ကံစွမ်းအားမှာလည်းပဲ noise လိုခေါ်တဲ့ ဆူညံသံမျိုးလို့ ဖြစ်ပေါ်လာတဲ့ ဘာတဲ့တူန်း၊ စွမ်းအား၊ ညီညွတ်တဲ့ စွမ်းအား၊ ဒီမှာ လှိုင်း၊ ဒီအသံကပြောတော့ အသံလှိုင်းလေးပါ။ အသံလှိုင်းတွေ့မှာ လှိုင်းချင်းမတူပါ။ ထိုအတူ ကမ္မမှာလည်းပဲ အဲဒီလို ဆူညံသံလို့ ဖြစ်နေတဲ့ ဓာတ်လှိုင်းတွေ၊ ကမ္မဓာတ်လှိုင်းတွေ၊ ဂိတ္တသံလှိုင်းတွေတဲ့ ကမ္မဓာတ်လှိုင်းတွေ။ အဲဒီ(၂)မျိုးကို ကွဲအောင် ဉာဏ်ကစဉ်းစားပါ။ ကမ္မမှာ လည်းပဲ ဒီအသံမှာဖြစ်တဲ့ လှိုင်းသဘောကဲ့သို့ ညီညွတ်တဲ့ဟာ၊ မညီညွတ်တာ ရှုပါမယ်။ မညီညွတ်တဲ့ သဘောကို ‘အကုသလ’လို့ နာမည်ပေး။ ညီညွတ်တဲ့ဟာကို ‘ကုသလ’လို့ နာမည်ပေး။ အဲဒီတော့ ကံစွမ်းအားမှာ

လည်းပဲ အခုပြောသလို သဘောချင်းမတူတာ ရှိတယ်။ ကံစွမ်းအားမှာ လည်းပဲ မညီမည့်နဲ့ဖြစ်နေတာကို ‘အကုသလ’၊ ညီည့်ည့်တဲ့ ဖြစ်တဲ့ဟာကို ‘ကုသလ’။

ဒီသဘာဝတရားများ မိမိဉာဏ်နှင့် စဉ်းစားတတ်မှ ပထမ ကမ္မာစိတဲ့အလုပ်၊ အလုပ်က ထွက်ပေါ်လာတာက ကံစွမ်းအား။ ကံစွမ်းအား ဆိုတာ အဟုတ်ရှိတဲ့အတွက် သူမှာ ဥပဒေသနဲ့သူ အလုပ်လုပ်တယ်။ နိယာမနဲ့။ အဲဒီနိယာမမှ အခု နှစ်ခုကွဲသွားတာက ညီည့်တာနဲ့ မညီည့်တာ။ ညီည့်တာကို ကုသလလို့ခေါ်၊ မညီည့်တာကို အကုသလ လို့ခေါ်။ အဲဒီသဘာဝတွေဟာ အဟုတ်တကယ်ရှိ၍ အဟုတ်တကယ် အလုပ်လုပ်နေတာ။ အဲဒီ အဟုတ်တကယ် အလုပ်လုပ်နေတဲ့ စွမ်းအား အလွန်ကြီးပါတယ်။ ကံစွမ်းအားဟာ အလွန်ကြီးတယ်။ ဒီတော့ နည်းနည်းလေး ဉာဏ်ကိုသုံးပြီးတော့ တစ်ဆင့်တစ်ဆင့် တက်ကြည့်။ အဲဒီမှာ မညီမည့်ဖြစ်နေတဲ့ အကုသလစွမ်းအားကလည်း သူမညီမည့်တဲ့အတိုင်း အလုပ်လုပ်တယ်။ ညီည့်တဲ့စွမ်းအားကလည်း ညီည့်တဲ့အတိုင်း အလုပ်လုပ်တယ်။ အဲဒီသဘောလေးကို သေသေချာချာစဉ်းစားပါ။

ဒါ အလွန်အရေးကြီးနေတာ။ ဒီပြင်တရားတွေမှာ ဒီအကြောင်း အရာတွေကို ဒီလိုအသေးစိတ် မပြောပါ။ သိလည်းမသိပါ။ အခု အရေးကြီးဆုံးအချက်က ဘဝတစ်ခုတစ်ခုကို အသစ်အသစ် တည်ပေးလိုက်တဲ့ ဟာက ဒီစွမ်းအား၊ ‘ကံစွမ်းအား’၊ ကံစွမ်းအားမှာ အကုသလစွမ်းအား တွေ့လည်း ရှိတယ်။ ကုသလစွမ်းအားတွေ့လည်း ရှိတယ်။ အကုသလအား က တည်ပေးလိုက်ရင် အဲဒီဘဝဟာ မညီမည့်နဲ့ဖြစ်နေတဲ့ ကံစွမ်းအား

ဆရာတိုးပြီးငွေးအောင် (မဟာသွေ့မွှေ့အောင်)

က တည်လိုက်တော့ ဖြစ်ပေါ်လာတဲ့ အကျိုးကလည်းပဲ မညီညွတ်ဘူး။ ကုသလစ္စမ်းအားနဲ့ တည်ပေးလိုက်တဲ့ ဘဝဆိုရင် ကံစွမ်းအားကိုက ညီညွတ်လို ဘဝအကျိုးဖြစ်သော ‘ဝပါက’ကလည်း ညီညီညွတ်ညွတ် ဖြစ်တယ်။ အဲဒါလေးတွေဟာ ကံအကြောင်းကိုသိဖို့ ကံမှာ ကောင်းကံရှိသလို မကောင်းကံရှိတယ်။ ကောင်းကံ၊ မကောင်းကံတို့က တည်ပေးတဲ့ ဘဝ တွေဟာလည်းပဲ ကောင်းကျိုး၊ မကောင်းကျိုးတွေ ရှိတယ်။ ဒါကို မိမိကိုယ် ပိုင်ဉာဏ်နဲ့ စဉ်းစားတာ။ ဘုရားဟောကြားသော ဒေသနာက ပေးတဲ့ပညာ ကို ကိုယ်ပိုင်ဉာဏ်သုံး၍ တစ်ဆင့်ပြီးတစ်ဆင့် တက်ပြီးတော့ နားလည် အောင် သုံးနေတာ။

ဒါဟာ ဒီဒေသနာမှာပါတဲ့ နက်နဲ့သိမ်မွှေ့သော သဘာဝတွေ။ သဘာဝဟာ အဟုတ်ရှိရင် သူမှာ ဥပဒေသရှိတယ်။ အဲဒီ ဥပဒေသတွေကာ ကောင်းစွမ်းအားတွေက ကောင်းကျိုးတွေပေးသလို မကောင်းကံစွမ်းအားတွေက မကောင်းကျိုးတွေပေးတယ်။ ကောင်းကျိုး၊ မကောင်းကျိုးတို့ရဲ့သဘောကို အမိပှာယ်နှင့်ယူဉ်ကြည့်ရင် ဆူညံသံနဲ့ ဂိတသံတို့သည် ကောင်းကိစ္စ၊ မကောင်းကိစ္စ (J)ခု၊ ဒီသဘောလိုပဲ မိမိတို့နေ့စဉ်နှင့်အမျှ ပြုလုပ်နေသော ကမ္မတွေ။ ကမ္မတွေထဲမှာ ပါနေတဲ့ သဘာဝတွေ၊ သူတို့က ထုတ်လုပ်လိုက်တဲ့ အကြောင်းအရာတွေ၊ အဲဒီမှာ သေသေချာချာ စဉ်းစား။ ထုတ်လုပ်ပုံချင်း မတူပါ။ ဂိတသံထွက်ပေါ်လာဖို့ဟာ ပညာလည်းပါမှာ လေ့ကျင့်မှုလည်း ပါမှာ။ ပညာမပါ၊ လေ့ကျင့်မှုမပါရင် ဂိတသံ မထွက်လာဘူး။ ဆူညံသံက မလိုဘူး။ အဲဒီအချက်ကလေးကိုက အရေးကြီးနေတာ။ ကောင်းစွမ်းအား ထွက်ဖို့ကျတော့ အလေ့အကျင့်လည်း ပါတယ်။

ပညာလည်း ပါတယ်။ မကောင်းစွမ်းအားများကတော့ ဘာမှုမပါဘဲနဲ့
သူက ထွက်တယ်။ ဒီလို ညီညီည်တ်ညွှတ် ဂိတ်သံမျိုး ဖြစ်ပေါ်လာအောင်
ကံစွမ်းအားတွေ ညီညီည်တ်ညွှတ်နဲ့ ထွက်ပေါ်လာအောင်ကျတော့ အလေ့
အကျင့်လည်း လိုတယ်။ ပညာလည်း လိုတယ်။ ပညာဆိုတဲ့နေရာမှာ
ဒီအားတွေနဲ့ ဒီသဘာဝတွေအကြောင်းကို လေ့လာတဲ့ ထူးသောဉာဏ်၊
ထိုးထွင်း၍ ကြည့်တတ်သောဉာဏ်၊ ‘ဝိပဿနာဉာဏ်’၊ ဝိပဿနာဉာဏ်၊
ဝိပဿနာဉာဏ်လို့ နှုတ်ကရွှတ်နေပေမယ့် သဘာဝကိုသိဖို့ စဉ်းစားရ
မယ်။ စဉ်းစားတဲ့အခါ ဝိပဿနာဉာဏ်လို့ ဆိုတာဟာ အခုပြောတဲ့အ
ကြောင်းအရာများကို ဆင်ခြင်တတ်၊ စဉ်းစားတတ်မှာ။ စဉ်းစားတတ်မှာ
ဝိပဿနာဉာဏ်ပညာကို ရတာပါ။ အဲဒီ ဝိပဿနာဉာဏ်ပညာနဲ့ သဘာဝ
အားတွေ အလုပ်လုပ်နေတာကို သိအောင်လေ့လာတော့ အကုသလ
တွေလုပ်လို့ ထွက်ပေါ်လာတဲ့ အကုသလစွမ်းအားတွေ၊ ကုသလတွေလုပ်
လို့ ကုသလကံထွက်ပေါ်လာတဲ့ စွမ်းအားတွေ မတူပါလားဆိုတာ တွေ
လာပါတယ်။

အကုသလက လေ့ကျင့်ခန်းလည်းမလို့ ပညာလည်းမလို့ ထွက်
တယ်။ ကုသလကျတော့ လေ့ကျင့်ခန်းလည်း လိုတယ်။ ပညာလည်း လို့
တယ်။ ဒီတော့ လိုချင်တာက ကုလသဆိုတာမျိုးကို လိုချင်ပါတယ်။ လို့
ချင်ရင် ပညာလည်းသင်ပါ။ လေ့ကျင့်ခန်းလည်း လုပ်ပါ။ ဒီပညာနဲ့ လေ့
ကျင့်ခန်းကို လုပ်တဲ့အခါကျရင် အခု သဘာဝတရားတွေကို စဉ်းစားတော့
အခုတကယ် အလုပ်လုပ်နေတာတွေက ဓာတ်တွေ။ ဓာတ်တွေက ထွက်
ပေါ်လာတဲ့ စွမ်းအားတွေ။ ဒီလို ဓာတ်တွေက အလုပ်လုပ်နေတာပါလို့

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

သိရမယ်။

ဓာတ်တွေ အလုပ်လုပ်ခြင်းကြောင့် ထွက်ပေါ်လာတဲ့ စွမ်းအား
တွေဆိုတာလည်း သိရမယ်။ အဲဒီဓာတ်တွေ အလုပ်လုပ်နေတာပါလားလို့
သိအောင်လုပ်တဲ့ ပညာ၊ ‘ဓမ္မဘန်ပသုနာပညာ’။ အဲဒီ ဓမ္မဘန်ပသုနာ
ပညာ၏ အရေးကြီးတဲ့အချက်ကို အခု မြင်ပါပြီ။ ဓာတ်တွေ အလုပ်လုပ်
နေတာ။ အဲဒီဓာတ်တွေဟာ အဟုတ်ရှိတဲ့ ဓာတ်တွေ။ အဟုတ်ရှိလို့ ဓာတ်
တွေ အလုပ်လုပ်လို့ ထွက်ပေါ်လာတဲ့ စွမ်းအားတွေ။ အဲဒီ စွမ်းအားတွေ
မှာလည်း နိယာမတွေရှိတယ်။ ဒါ နိယာမတွေကို သေသေချာချာ သိလာ
တော့ အကုသလရဲ့ အကြောင်းကိုလည်း သဘောပေါက်ပါတယ်။ ကုသလ
ရဲ့အကြောင်းကိုလည်း သဘောပေါက်ပါတယ်။ သဘောပေါက်ပဲ့ ပေါက်
နည်းက ကုသလနဲ့ အကုသလဖြစ်ပဲ့ချင်း အလုပ်လုပ်ပုံချင်းကို မတူပါ။
အဲဒီ မတူတဲ့သဘာဝတွေကို မြင်လာမှ ဒါ noise နဲ့တူတဲ့ အသံဆိုး၊ အသံ
ကြောင်တွေ မရှိမှ ‘ပြီမ်း’တယ်။ ‘ပြီမ်းတယ်၊ ပြီမ်းတယ်’ ဒါတွေဟာ
ကုသလတွေကြောင့်ပါ။ အကုသလနှစ်စက်ရင် မပြီမ်းဘူး၊ မပြီမ်းဘူး။ အဲဒီ
သဘာဝစကားလုံးတွေဟာ အဟုတ်အရေးကြီးလို့ ပြောနေတာ။ အရေး
ကြီးတယ်ဆိုတာ အလွန် သိမ်မွေ့နဲ့ သောစိတ်။ စိတ်ဆိုသောစိတ်ဟာ
အလွန် နဲ့ ညံ့သိမ်မွေ့တယ်။ အဲဒီ သိမ်မွေ့တဲ့စိတ်ကလေးဟာ ဒီလိုင်းတွေ
ပြင်းထန်တဲ့ noise တွေနဲ့တွေနေရင် သူအမြတ်များ ပြင်းထန်တဲ့ လှုပ်ရှုးမှာ
တွေ ခံနေရမှာ။ ညီညာတဲ့လိုင်းတွေနဲ့ တွေရင်လည်းပဲ ညီညာတဲ့
သဘာဝကို ရယူမယ်။ ခံစားမယ်။ ဒါတွေဟာ ဒေသနာကပေးတဲ့ ပညာ
တွေ။ အဲဒီပညာတွေဟာ အခု ‘ဓမ္မဘန်ပသုနာ’မှာ အခြေခံတယ်။ အဲဒီ

ဓမ္မသဘာဝဆိုတာတွေကို အခုလို ကိုယ်ပိုင်ညက်နှင့် စဉ်းစားတတ်ပါမှ ဓမ္မ၏နယ်ထဲကို ဝင်ရောက်နိုင်တယ်။ ဓမ္မ၏နယ်ထဲကို မဝင်ရောက်နိုင်ရင် အပေါ်ယံပဲ နေကြရတာပါ။

လူဆိုသောလူဟာ သတ္တဝါအားလုံးထဲမှာ စဉ်းစားနိုင်တဲ့ ပညာ ညက်အကြီးဆုံး၊ အကြီးဆုံးသတ္တဝါတွေ။ မြင်နေတဲ့သတ္တဝါတွေ ရှိပါ တယ်။ အဲဒီလောက် စွမ်းအားထက်တဲ့ လူရွှေစိတ်သည်ပင်လျှင် အဲဒီ ပတ် ဝန်းကျင်လှိုင်းအမျိုးမျိုးတို့၏ ရိုက်ခတ်မှုအတိုင်း ဖြစ်နေတာ။ ဒီဖြစ်နေ တဲ့သဘော၊ လှပ်ရှားနေတဲ့ သဘော။ ဒီလှပ်ရှားနေတဲ့ အလုပ်တွေ လုပ် နေတာ။ အဲဒါ သေချာစဉ်းစား။ စိတ်လှပ်ရှားတဲ့အလုပ်တွေကို လုပ်နေ တာပါ။ စိတ်၏ လှပ်ရှားခြင်းဆိုတဲ့သဘောကို - အင်လိပ်လိုပြောတော့ Emotion ။ ဒီ Emotion ဆိုတဲ့ လှပ်ရှားမှုသဘောတွေက အမြဲတမ်းရှိ နေတာ။ Emotion မှာ ဓာတ်လှိုင်းတွေကို ကြည့်လိုရှိလျှင် လှိုင်းတွေဟာ ရေလှိုင်းကဲ့သို့ ဖြစ်ပါတယ်။

ရေလှိုင်းတွေကိုကြည့်။ ရေလှိုင်းတွေဟာ အထက်ကိုကြွဲလာသလို အောက်ကိုနိမ့်သွားတယ်။ ကြွဲလာတဲ့အခါ သဘောတစ်မျိုး၊ နိမ့်သွားတဲ့ အခါ သဘောတစ်မျိုး။ ကြွဲလာတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေ၊ နိမ့်ဆင်းသွားတဲ့အခါ ဖြစ်ပေါ်တဲ့ ခံစားမှုတွေ ဝေဒနာချင်းမတူပါ။ စိတ် ဟာ လှိုင်းသဘောနဲ့ နိမ့်မှု၊ မြင့်မှုဖြစ်နေလို့ ခံစားမှုတွေကလည်း အမျိုးစုံ ပေါ်နေတာပါ။ မြင့်လာတဲ့အခါကျတော့ ကျေနှပ်တယ်။ တက်ကြတယ်။ နိမ့်ကျတဲ့အခါကျတော့ ဝမ်းနည်းတယ်၊ ကြောကွဲတယ်။ ဒီလိုဖြစ်နေတာဟာ စိတ်ရဲ့သဘာဝပါ။ မြင့်တက်တာကို ကောင်းတယ်လိုဆိုတဲ့ သူခဝေဒနာ

ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွှေအောင်)

ခေါ်တယ်။ နိမ့်ပြီးတော့ ဆင်းသွားတာကို ဆင်းရဲတယ်ဆိုတဲ့ ဒုက္ခဝေဒနာ။ မြင့်တက်တာလည်း လူပ်ရှားမှုသဘာဝ၊ နိမ့်တာလည်းပဲ လူပ်ရှားမှု သဘာဝ။ အဲဒီ လူပ်ရှားနေရတဲ့အဖြစ်။ တက်လိုက်ကျလိုက်နှင့် တက်နေတဲ့ အခါ သောမနသာ၊ ကျနေတဲ့အခါ ဒေါမနသာ။ ကြိုက်တာနဲ့ မကြိုက်တာ၊ ကျေနပ်တာနဲ့ မကျေနပ်တာ။ အဲဒီ ကျေနပ်တဲ့ဟာကိုတော့ တွယ်တာတယ်။ မကျေနပ်တာကို မူန်းတယ်။

သဘာဝအားဖြင့် လိုင်းရဲ့သဘောမှာ အဲဒီလို တက်ခြင်းကျခြင်းနဲ့ အလုပ်လုပ်နေရတာ အမှန်ပဲ။ ထိုအတူ စိတ်မှာလည်းပဲ တက်ခြင်းကျခြင်းနဲ့ အလုပ်လုပ်နေရတာ အမှန်ပဲ။ အဲဒီ အမှန်တရားထဲမှာ တက်နေရတာရော၊ ကျနေတာရော (၂)မျိုးစလုံးဟာ စိတ်၏ လူပ်ရှားမှု။ လူပ်ရှားနေရသောစိတ်သည် ဆင်းရဲတယ်။ (လူပ်ရှားနေရတဲ့အတွက် ဆင်းရဲတယ်) ဒီအဓိပ္ပာယ်ကို နားလည်အောင် စဉ်းစား။ စိတ်သည် လူပ်ရှားနေရတဲ့ အတွက် ဆင်းရဲတယ်။ သောမနသာနဲ့ နေရတဲ့ စိတ်ပဲဖြစ်ဖြစ်၏ ဒေါမနသာနဲ့ နေရတဲ့ စိတ်ပဲဖြစ်ဖြစ်၏ (၂)ခုစလုံး လူပ်ရှားနေရတယ်။ လူပ်ရှားခြင်းကြောင့် ဖြစ်ပေါ်နေသော ဒုက္ခ။ ဒုက္ခဆိုတဲ့ သဘာဝတရားဟာ ဒီနိမ့်ကျသွားလို့ ဆင်းရဲတာကိုသာ ဒုက္ခပြောတာမဟုတ်။ တက်ကြွနေတဲ့စိတ်သည်လည်း ဒုက္ခဖြစ်ပါတယ်။ တက်ကြွတဲ့စိတ်ရော၊ နိမ့်ကျတဲ့စိတ်ရော (၂)ခုစလုံးဘာလုပ်နေတာတူနဲ့၊ လူပ်ရှားတဲ့အလုပ်ကို လုပ်နေရလို့ ဒုက္ခ၊ ဒုက္ခ မြင်ပြီလား။ အဲဒီ သဘာဝကို နားလည်အောင် စဉ်းစားတတ်ဖို့။ ဒုက္ခ၊ ဒုက္ခလို့ ပြောတဲ့သဘောဟာ သောမနသာဖြစ်လိုက်၊ ဒေါမနသာဖြစ်လိုက် တက်လိုက်-ကျလိုက်။ အဲဒီ စိတ်ကလေး အဲဒီလိုလုပ်နေရတာကိုက

ဘာတဲ့တူန်း၊ ဆင်းရဲအမှန်။ အဲဒါကို ဆင်းရဲမှန်း မသိပါ။ ဆင်းရဲလို့ ပြောတဲ့ စကားလုံးဟာ မကြိုက်တဲ့ခံစားမှုမျိုး ရောက်လာလို့ ဆင်းရဲတယ်လို့သာ ပြောနေတာ။ ကြိုက်တဲ့ခံစားမှုနဲ့ ဖြစ်ပေါ်လာလို့ စိတ်လှပ်ရှားနေရတာ လည်း ဆင်းရဲခြင်း၏သဘာဝပဲလို့ မသိပါ။

အဲဒါ သေသေချာချာ နားလည်အောင် စဉ်းစား။ တက်နေတာ လည်းပဲ ဒုက္ခပဲ။ ကျေနေတာလည်း ဒုက္ခပဲ။ တက်နေတာကို သောမန်သာလို့ ပြောတယ်။ ကျေနေတာကို ဒေါမန်သာလို့ ပြောတယ်။ (J)ခုစလုံး ဆင်းရဲ တယ်။ ဒါကို အခုမြင်ပါပြီ။

ဒီ တက်ခြင်း-ကျေခြင်း (J)ခုတို့မရှိလျှင် ချမ်းသာပါတယ်။ တက် ခြင်းလည်း မရှိဘူး။ ကျေခြင်းလည်း မရှိဘူး။ အဲဒီမှာ သေချာစဉ်းစား။ ‘သောမန်သာ’လည်း မရှိဘူး။ ‘ဒေါမန်သာ’လည်း မရှိဘူး။ ‘သောမန်သာ’၊ ‘ဒေါမန်သာ’ (J)ခုကြားထဲကဟာကို ‘ဥပေက္ခာ’။ အဲဒီ ‘ဥပေက္ခာ’ဟာ ချမ်းသာပါတယ်။ အတက်အကျမရှိလို့ အလွန်ခက်ပါတယ်။ ဒီဟာ အလွန် အရေးကြီးပါတယ်။ ‘မလှပ်ရှား’တာကို ‘ဥပေက္ခာ’။

ဒီ ‘ဥပေက္ခာ’ဆိုတဲ့ထဲမှာ ‘ချမ်းသာ’ရှိတယ်။ အဲဒီချမ်းသာကို ဉာဏ် မျက်စိက ရောက်အောင်ကြည့်။ ဒီ ဥပေက္ခာဆိုတဲ့သော အလွန် အရေး ကြီးတယ်။ ဒီ ဥပေက္ခာသောကိုရောက်အောင် တက်လှမ်းတဲ့နေရာမှာ သမထဘာဝနာလမ်းကလည်း ဒီကို တက်ပါတယ်။ ဝိပဿနာကလည်း ဒီကို တက်ပါတယ်။ သို့သော သဘောချင်း ကွာပါတယ်။ ‘သမထဘာဝနာ’ ကပေးတဲ့ အဆင့်တွေမှာ စုံန်လမ်းခေါ်တယ်။ ပထမစျောန်၊ ဒုတိယစျောန်၊ တတိယစျောန်၊ စတုတွေစျောန်။ အဲဒီမှာ သူ့အဆင့်လေးနဲ့ ဝိတက်၊ ဝိစာရဲ

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

ပိတိ၊ သူခ၊ မကဂ္ဂတာ။ ဒါ ပထမစျောန်၊ နောက်တစ်ခါ ဝိစာရ၊ ပိတိ၊
သူခ၊ မကဂ္ဂတာ။

နောက်တစ်ခါ ပိတိ၊ သူခ၊ မကဂ္ဂတာ။ အဲဒီတော့ ‘သူခ မကဂ္ဂ^၁
တာ’၊ သူခကို ဥပော်ဘဲ အစားထိုးတာ။ အဲဒီမှာ ဥပော်ဘဲ မကဂ္ဂတာ။
အလွန်ချမ်းသာတယ်။ တည်ပြုမြတ်တယ်။ ဒါဟာ သမထဘာဝနာကပေးတဲ့
သဘောပါ။

ပိပသနာက ပေးတဲ့ဟာကျတော့လည်းပဲ အလွန်သိမ်းမွေပါ
တယ်။ အလွန်ခက်ခဲပါတယ်။ ဒီ ဥပော်ဘဲ၊ ဥပော်ဘဲဆိုတဲ့ စကားလုံး၊
အဲဒီမှာ ဗော်များ (၂)ပါးတရား ခေါ်ပါတယ်။ ဗောဓိဉာဏ်၏ အထောက်
အပံ့ဖြစ်သော တရားများ။

ပထမအစတုန်းက သတိသမ္မာနဲ့ သတိအားနဲ့ တည်ယူရတာ။
ပြီးတော့ မမှတ်စယသမ္မာနဲ့ ပြီးတော့ ပိတိသမ္မာနဲ့ ပြီးတော့ ပသုဒ္ဓိ
သမ္မာနဲ့ ပြီးတော့ ဝိရိယသမ္မာနဲ့ ပြီးတော့ သမာဓိသမ္မာနဲ့
နောက်ဆုံးပိတ် ဥပော်ဘဲသမ္မာနဲ့။ နောက်ဆုံးပိတ်ကျတော့ ဥပော်ဘဲ
သမ္မာနဲ့။

ဒီ ဥပော်ဘဲသမ္မာနဲ့၏သဘောကို သေသေချာချာသိမှာ၊ သေ
သေချာချာနားလည်မှ ဒီတရားဟာ တကယ်အဟုတ်ရှိသော နာမ်စွမ်း
အား၊ တကယ်အဟုတ် တည်ဆောက်ရသော နာမ်စွမ်းအား။ အဲဒီ နာမ်
စွမ်းအားမျိုးရအောင် ပွားများတဲ့ပညာတွေထဲမှာ ‘ဓမ္မာန်ပသုနာ’ သတိ
ပဋိနှုန်းဟာ ဒီဗော်များ(၂)ပါးကို ပွားများရတာလည်း တစ်ပါးပါတာပါ။
ဒီ(၂)ပါးကို ပွားများတဲ့နည်းဟာ ‘ဓမ္မာန်ပသုနာ’၏ တစ်ခုသော နည်းလမ်း

ပ။

အဲဒီတော့ ဆိုလိုတာက ဒီဝိပဿနာပညာ၏နယ်မှာ သိမ်မွေ
သောသဘာဝတွေ တစ်ခုပြီးတစ်ခု ကွဲကွဲပြားပြား၊ ပိုင်းပိုင်းခြားခြား မိမိ
ဉာဏ်နှင့် ဆင်ခြင်တတ်၊ စဉ်းစားတတ်မှ ဝိပဿနာဖြစ်ပါတယ်။ မဆင်
ခြင်နိုင်၊ မစဉ်းစားနိုင်ရင် ဝိပဿနာမဖြစ်ပါ။ အရေးကြီးနေတာက ဝိပ
သာနာဖြစ်ဖို့က စွမ်းအားက အလွန်ထက်မြောက်ဖို့ လိုပါတယ်။
သံသရာတစ်လျှောက်လုံး လွှမ်းမိုးလာတဲ့ ကိုလေသာ။ အခု ဒီဘဝရလည်း
တစ်ဘဝလုံး လွှမ်းမိုးနေတဲ့ ကိုလေသာတွေ့။ အဲဒီ ကိုလေသာတွေကို ဒီ
ထက်မြောက်တဲ့စွမ်းအား ထက်မှ ဖြတ်နိုင်မယ်။ စွမ်းအားမထက်ရင် ဖြတ်လို့
မရပါ။ အဲဒီမှာ ကိုလေသာတွေက အခုပြောခဲ့တဲ့ အသံလှိုင်းထဲမှာပါတဲ့
noise တွေ၊ ဆူညံသံတွေနှင့် အဓိပ္ပာယ်ချင်း အတူတူပဲ။ သူတို့ အမြတ်များ
လွှမ်းမိုးရုံတင်မက နှိုပ်စက်နေတာပါ။ ကိုလေသာတွေက လွှမ်းမိုးရုံတင်
မက နှိုပ်စက်နေတာ။ နှိုပ်စက်နေတာ။ ဒီကိုလေသာတွေကို ဖြတ်နိုင်ဖို့
အတွက် စွမ်းအားက အဟုတ်ထက်မှပါ။

စွမ်းအားထက်ထက်ဖြင့် ကိုလေသာများကို ဖြတ်နိုင်သော ပုဂ္ဂိုလ်
ထူးများ ဖြစ်ကြပါစေ။

သာဓာ၊ သာဓာ၊ သာဓာ။